


တုပာဆုရဲ့ကျေမှုပေါင်တို့ကတို့လာ၊ တုမာတံ့တုပသို့တုဆါယ်ယံ့ထာထာ (Chronic Obstructive Pulmonary Disease (COPD)

<p><u>အလွန်လျှော့အကိုင် – (တုပဲလာ၍ဖျို့ဆုံး)</u></p> <ul style="list-style-type: none"> တဖို့နီးတုကူး၊ တုကသိသုတို့ယံ့၊ နတဖို့နီးတုသိအဆာကတို့ကိုခဲ့ဖုံး၊ မူတမ်း မျှနာခြီးဆား မေတ်ဟူးတုဂောလာတန်းဘာ့တန်းအကိုင်အညီနှင့်အသို့သုံး 	<p><u>အလွန်လျှော့အကိုင်အခါပညီများ</u></p> <p><u>အလွန်ဘို့အကိုင် = တုပလီးပဒီသုံး</u></p> <p>နမ်းအို့နီးတုပနို့ မူတမ်း တုဆာအပနိုင်လျှော့အသို့တမ်းလျှော့လုံး</p> <ul style="list-style-type: none"> ကဟ် (phlegm) လာထိုပ် မူတမ်း ဆီတလဲအလွန်ဆူအော်၊ အလျော့၊ အကိုင် ကူးနေးထို့ မူတမ်း ကသိသုတို့ယံ့အောင်ဖို့နဲ့နောကသံ့ဝံ့အလို့ဝံး ခို့ကမ်း မူတမ်း ခို့ပို့အောင် ကသိကိုခဲားထို့မေနို့ခို့တုပူးတုဂေား၊ မူတမ်း မေတန်းဘာ့တန်းတုပူးတုဂေားအခါ တယ်စွေးလို့ မူတမ်း အောင် ၃ ပို့ မူတမ်း အိုနှုံးအနှုံပတ္တံ့အတို့ပူး တုကိုယို့တို့၁၀၀.၅ F မူတမ်း အိုနှုံးအနှုံ နမ်းအို့နီးတုကိုတု့ခဲာတု့မံနှုံးဘျား၊ မူတမ်း မံ့လို့မံ့ခေါ်လာများနာခြီးဆား 
<p><u>အလွန်ဂို့အကိုင် = တုန်းပလီးကသံ့တုကိုယ်ကူးစွာ</u></p> <ul style="list-style-type: none"> အို့နီးတုကသိကိုခဲ့ဖုံးအခါ မူတမ်း တမေနို့ခို့တုပူးတုဂေားအခါ ကသိသုတို့ယံ့ မူတမ်း သားနို့ထု့ယံ့ တုံးဘာ့တုပူးတုဂေားစွာ နှုံးပံ့း မူတမ်း နှုံးများအောင် မူတမ်း လိုအောင် တုံးဘာ့တုပူးတုဂေားသုံးသားနို့မား မူတမ်း သားနှုံးခံ့ခို့ 	<p><u>အလွန်ဂို့အကိုင်အခါပညီများ</u></p> <p><u>အလွန်ဂို့အကိုင် = တုန်းပလီးကသံ့တုကိုယ်ကူးစွာ</u></p> <ul style="list-style-type: none"> နလို့ဘာ့ဂို့ခို့အောင် ကိုး ဇွား လာသံ့လုံးတို့ပျော်ဆောင်

- ລະົບປົວໂສໃຈທີ່ມີຄວາມສັງເກດ